

| | |
|--|---|
| နေသည်လူ၏ 萎靡不振的病人 | တတိတုတိ မေး <t-tout tout> 碰碰(响) |
| တက္ကာ နဲ့ <t-hna> 【巴】①色欲,性欲 ②贪欲 | တတန် နဲ့ <d-dan> 一种,一项,一程: ကုန်: ~ ချေ ~ 一程 |
| တက္ကာရှုံး နဲ့ <t-hna yu:> 色情狂,色鬼 | 陆路一程水路 |
| တက္ကာအိုး နဲ့ <t-hna o:> 色鬼 | တတန်တက ကေး <d-dan d-ga> 历尽辛苦,艰辛地: ဝါးရေ |
| တ....တလေ ပါ <t...t-lei> (中间加量词表示数量极少)难得有.....;有那么一两个: တယောက်တလေ 一两个,个别 人 / တလုံးတလေ 难得有一两个 / တခါတလေ 偶尔一次 / အ တိုကော်များ:တစာတလေဝယ်မည်။ 可能要买一两块布。/ အ မြို့တလေ 个别城镇 | ရိုက္ခာများကို ~ သယ်ပို့ယူငွေလာသည်။ 历尽辛苦运来粮食。 |
| တတိတတိ ကေး <d-di' d-di'> 一点一点地,渐渐地(减弱,减 少): ~ ကုန်သွားသည်။ 一点点地用光了。 | တတ်နော် ကေး <d-datt-a:> 作为一支力量: မိမိကျော်စား ဝါးကို ~ ပါဝင်ဆောင်ရွက်ပါမည်။ 将在本职岗位上贡献出自 己的一份力量。 |
| တတိတတိ ကေး <d-di' di'> = တတိတတိ | တတ်မေးတာ ကေး <d-dan: ta' da'> 怀念,眷恋地 |
| တတိယ နဲ့ <tat t-ya> 第三: ~ တန်: 三年级;三等 / ~ အရွယ် 第三时期,即修身时期(缅人把人的一生分为三 个时期:学习、谋生、修身三个时期) | တတွေတွေ ကေး <t-twei dwei> ①呆呆地: ယူ.ကိုယူလျှော်စား မှုံးမှုံး ~ နှိမ်တော်သာပုံမပေါ်ဘူး။ 看他那呆呆愣愣的样 子心情肯定不好。②(液体)不断地(流动): မျက်ရည် ~ စီးကျေသည်။ 泪如雨下。/ ~ စီးနေသောမြစ်ရှေ 川流不息的 江水 |
| တတိယက္ခာ နဲ့ <tat ti' yet kh-ya> 缅文第三纵行中字母 (即 ဂ၊ ဇ၊ ဈ၊ ဉ၊ မ) | တတွေး နဲ့ <d-dwei:> = စတွေးဥ |
| တတေးတေး ကေး <d-dei' dei'> 渐渐,不断 地: ~ ကုန်သွား သည်။ 逐渐光了。 | တတ္ထတ္ထတ္ထ ကေး <d-dut dut> 滔滔不绝,不断地;罗里罗 嗦,唠叨: အောင်ပို့စာကို ~ ရွတ်ဖတ်နေသောကျောင်းသား: 不断 地朗读英语的学生 / အဗျားက ~ မြည်တွန်တောက်စိုးနေ သည်။ 老太太不停地在唠叨着。 |
| တတုတဲ့လ ကေး <d-don le: le:> 反复地,再三地 | တတေးတေးတေး ကေး <t-hei ya de:/ t-hei ya di:> 如出一 辙,一模一样: ယူ.ညီမသူနှင့် ~ တူ၏။ 他的妹妹跟他长 得一模一样。 |
| တတုးထွန် နဲ့ <d-don: dun> 用一对牛一把犁所能耕的面 积(约12英亩) | တတေးတေးတေးတေး ကေး <t-hei wa' de:/t-hei wa' di:> = စတေး ရာတည်း |
| တတောက်တောက် ကေး <d-daut daut/t-taut taut> 扑簌簌, 滴滴嗒嗒: မျက်ရည် ~ ကျေသည်။ 眼泪扑簌簌地落下来。 | တတုးထွန် ကေး <t-hton don> 咚咚响: မိုးပတ် ~ တိုးသံ့ကြားရသည်။ 听到咚咚的腰鼓声。 |
| တတ်တင် ကေး <d-din din> 叮铃铃(铃声): အည်းလည်းသံ တိုးသည်လေတွင်လွင်ကာ ~ ချို့မြည်နေကြ၏။ 清脆的风铃声在 空中荡漾。 | တတောက် နဲ့ <t-htaut> 一站路,一程: ခရီး ~ လောက်ပေးး တယ်။ 只有一站路远。/ ခရီးလမ်းတယ် ~ နားကြရ၏။ 途中 得歇一次。 |
| တတောင့်တယ်း ကေး <d-daun' de:> 直挺挺地 | တတောင်းတောင်း ကေး <t-htaun:daun:> 弥漫地,滚滚地: ဗျား ~ ထသည်။ 尘土弥漫。/ ဒေါသ ~ ထသည်။ 怒火冲 天。/ ပီးမိုး ~ ထသည်။ 黑烟滚滚。/ အင်း ~ ထွေးသည်။ 热气腾腾。 |
| တတိုင်းမွေး နဲ့ <ta'-dain: hmwei:> 【植】莺爪花 Artobotrys Odoratissimus | တတိုင်းတယ်း ကေး <t-htain de:> 一口气,一气呵成: ဝါးတော် အပ်ကို ~ နှဲအပြီးဖတ်လိုက်တယ်။ 一口气看完一本小说。/ အ ချို့ပြဿနာများကို ~ ဖြော်ရှင်းရိုင်တာဘူး။ 有些问题一下子就 可以解决。 |
| တ....တည်း ပါ <t... .hte:> ①(中间插入一个名词)表示单 独、唯独、仅仅、只之意: တယောက်တည်း: 单独一个人 / တနေရတည်း: 只一个地方 / တနာရိတည်း: 只一小时 / အ ကိုယ်တည်းလုပ်ယင်္ဘယ်တော့ပြီးပါမလဲ။ 一个人干,什么时候才 能完? / သားကသူ့အဖော်တုပုံစံတည်းပဲ။ 儿子和父亲长得一 模一样。/ ထွေးလာသူ့လေသံတည်းပဲ။ 口气完全一 样。②(前后插入两个相同的动词起副词作用)不停 地.....: တပြောတည်းပြော 说个不停 | တထောက် ကေး <t-htit khya:> 肯定地: ~ ပြောထို့ရဘူး။ 不 能说得太死(太肯定)。/ ~ ပုံကြည်သည်။ 坚信。 |
| တ....တည်းသား ပါ <t..... .hte: tha:> 中间插入一名词, 意为同.....人: တဖော်တည်းသား: 一边的人 / တရွားတည်း သား: 同村的人 / တန်ယ်တည်းသား: 同乡 | တထိုတ်တယ်း ကေး <t-htit t-lan:> 惊恐地 |
| | တထိုတ်ထိုတ် ကေး <t-htit hteit> 心中扑通扑通地,提心吊 |